

လှေဆူညါ

GO FORWARD

ပျဉ်းမနားအောင်စုရုံးအတတ်ပျာ

ယွမ်းဘန်စီမံရေးကော်မတီ
ထိုင်ယာဘန်မနားလဲင်
စံးဘန်ပျဉ်းအောင်စုရုံးလမ်း
ဒ်သီးကလဲတင်ဆူညါ
တက့ဂ်. ၂၆၁.၁၄:၁၅.

လါအုဖြိုင် ၂၀၂၁



ခမုင်ကဲအာထာနိုသမုထိုင်ကဲအမုင်နို

အုဖြိုင်(၄)သိ



ပုဂံဥက္ကဋ္ဌာယ်၁၅၅၂၀၂၁နံတၢ်တီၢ်ထု

လၢထီၣ်ပွဲၤထီၣ်လၢ ခရံၣ်အတၢ်မၤထုၣ်ဖျဲးအပူၤ

ယိၤ ၈:၃၁-၃၆, ရံၣ်မုၤ ၈:၃၇-၃၉, ၂တံၤ ၄:၇-၈, ယရှါ ၆:၁၁-၃

အိၣ်ဒီးထၢၣ်တၢ်ထွဲး

“အိၣ်သုဝဲဆိးသုဝဲလၢယပူၤ, ဒီးယကအိၣ်ကဆိးလၢသုပူၤလီၤ. ဒ်ဒုမ့ၢ်တအိၣ်တဆိး လၢစပံးမ့ၢ် အလီၤဘၣ်ဒီး သၣ်ဒၣ်တၢ်တသုဘၣ်အသိးန့ၣ်, သုဝဲသုၣ်အံၤ, သုမ့ၢ်တအိၣ်ဘၣ်လၢယပူၤဘၣ်ဒီး, သုသၣ် ထီၣ်တသုဘၣ်ဒ်န့ၣ်အသိးလီၤ.” (ယိၤဟၣ် ၁၅:၄)

ယွၤကလုာ်ကထိလံၣ်စီဆုံတဆၢအံၤ, ကစၢ်ယုၣ်ရှုး သုတၢ်ပနီၣ်လၢ ကပၣ်ဖျါထီၣ်လီၤဆီအတၢ် ရုလိၣ်လၢ အမူဝဲလၢအအိၣ်လၢ အဝဲဒၣ်ဒီးအပျီၢ်အဘီၣ်တဖၣ် အဘၢၣ်စၢၤန့ၣ်လီၤ. ပျီၢ်ဘီၣ်တဖၣ် သၣ် ထီၣ် တၢၤသၣ် ကသုဒၣ်ဖဲ အအိၣ်စဲဘူးဒီး ကစၢ်ယုၣ်ရှုးခရံၣ်အခါန့ၣ်လီၤ. ဒ်န့ၣ်အသိး ပဝဲဒၣ်ပုၤစူၢ်က့ၤ န့ၣ်က့ၤ ခရံၣ်ကစၢ်လၢ အမူဝဲထီၣ်တကၤ, ပကမ့ၢ်ပုၤလၢ အအိၣ်စဲဘူးဒီးယွၤထီၣ်ဘီၣ်အဂီၢ် အလီၢ်အိၣ် သပျီၢ်တၢ်န့ၣ်လီၤ. ဖဲပအိၣ်စဲဘူးဒီး ပကစၢ်လၢအမူဝဲတကၤအခါန့ၣ် ပက ကလၢၢ်ဘၣ် တၢ်သဒၢအလီၢ်, တၢ်သန့ၤအလီၢ်, ပတၢ်ပူၤဖျဲးဒီး ပတၢ်အိၣ်မုၢ်အိၣ်ခုၣ်အလီၢ်န့ၣ်လီၤ.

တၢ်ကမၤအသးဒ်လဲၣ်ဂ့ၤ, ဒ်လဲၣ်ဂ့ၤန့ၣ် လၢပတၢ်လဲၣ်ဒီဖျိတဖၣ်အပူၤန့ၣ် ပပျံၤဘၣ်ယိၣ်တၢ်အလီၢ် တအိၣ်ဘၣ်. မ့ၢ်လၢပအိၣ်ဘၣ်လၢ ပကစၢ်သးဘီၣ်ယုၣ်ရှုးခရံၣ်အပူၤအပိၣ်န့ၣ်လီၤ. ပမ့ၢ်အိၣ်ဆိးလၢအပူၤ, အဝဲကအိၣ်ကဆိးလၢပပူၤ ထီၣ်န့ၣ်လီၤ. တၢ်ကဆိၣ်လီၤပုၤဒ်လဲၣ်, ထဲလဲၣ်ဘၣ်ဆၣ်, ပကအိၣ်ထီၣ်ထီ ဒီးကဒီးန့ၢ် တၢ်ဆိၣ်ဂ့ၤလၢအအိၣ် တထံၣ်န့ၣ်လီၤ. မ့ၢ်လၢပဂံၢ်ဘါဒၣ်ပဝဲ ပလဲၣ်ဒီဖျိတၢ်တန့ၢ်ဘၣ်.

(ဧၤမိၣ် ၅:၆) “ဃုယွၤတက့ၢ်. ဒီးသုကမူလီၤ.” ဃုယွၤ ကိးမုၢ်နံၤ ဒီးမူလၢအပူၤတက့ၢ်.

(ယိၤဘး ၂၂:၂၁) “ရုလိၣ်နသးဒီးယွၤတက့ၢ်. ... ဒီးတၢ်ဂ့ၤကဘၣ်န့ၣ်လီၤ.” ဖဲပရုဒီးယွၤန့ၣ် ပကအိၣ်မုၢ်, ပကထံၣ်န့ၢ် တၢ်အဂ့ၤအဘၣ်လီၤ.

(စံး ၉:၁၁၄) “မ့ၢ်အသးစဲဘူးဒီးယၤဒီး, ယကမၤပူၤဖျဲးအီၤ, ယကပၣ်ထီၣ်ထီအီၤလၢ အသုၣ်ညါ ယမံၤအပိၣ်လီၤ.” စဲဘူးဒီးယွၤပကစၢ် ကိးဆၢကတီၢ်ဒဲးတက့ၢ်. ပကဒီးန့ၢ် တၢ်စံးဆၢ, ပကပူၤဖျဲးလၢ တၢ်ကိၢ်တၢ်ဂီၤတဖၣ်လီၤ.





နိဂုံးတော်ကွဲး



ဆာကတီ တ်မအသးသ့တဖ် အိပ်ပုဒီးတက်ကီတင်ခဲ, တက်ကီတင်ဂီ ဒီးတက်ဘုယိပ်ဘုဘိတဖ်သနကု ယွတီဒီးအတင် အာဂ်လီ ဒီးဆာပုတုမုမဆိတနံအံအယိ, ပစံးထိပ်ပတြာကုအဘျူးအဖိုင်ဒိပ်မးန့လီ.

လါအုဗြိုင်မုလိတလိ လါအဟဲစိန့ ပုမုကုန့ကုတင်တဖ်အကီ လါတင်အိပ်မုအလုအပု ဒီးတင်အိပ်မုအိပ်ညီန့လီ. တနံ အံ လါအုဗြိုင်အိပ်ထံးတနံ, ဟိပ်ဒိပ်ဒီဘုဂ် ဟ်ပနီဒီးဟ်လုဟ်ပုအီ ဒ်အမု ခရိုင်ဂဲဆာထာဂ်ကုအနံ(Easter Sunday)န့လီ.

အံးစထာ မုကစင်ခရိုင်တုသံအသး လါသ့ဗျာဂ်ထုဂ်စုညါအလီဝံ, မနုတင်သံ ဒီးဂဲဆာထာဂ်သမုထိပ်ကု လါတင်အုဂ်ကု ဒိပ်ကု ပုဟိပ်ဒိပ်ဖိတဖ်အကီန့လီ.

ဒ်ပုကုဂ်ဘုဂ်သ့တဖ် ယုထိပ်ဒီးဟ်ဖျဲဝဲအသိး

- * ကစင်ခရိုင်အိပ်ဖျဲဝဲ (BC. 6-4)အဘျာဂ် လါဒ်စုဘုဂ်(၂၅)သီ, ဝုဘုသလုယုဂ်, ကီယုဒါ
- * ကစင်ခရိုင်ဒီးဘုထံဖဲ (AD. 27) လါထံကျိယုဒ်အပု
- * ကစင်ခရိုင်တုသံအသးလါပုဟိပ်ဒိပ်ဖိတဖ်အကီ (AD 30), လါအုဗြိုင် (၇)သီ, မုယံနံ ပါ(၃:၀၀)န့ရိုင် လါကရုနံအိပ်န့လီ.

ကစင်ခရိုင်တုသံအသးဝံ ဘုဂ်တင်လီကွိုင်အီလါ တင်သ့ဒိပ် ဒီဖျဲအပျိုင်အဘိပ် ပုအရဲမသဲဖိ စီယါသးန့လီ. ဘုဂ်ဆုဒီး ဖဲသသီပုထိပ်န့ ကစင်ခရိုင်မနုတင်သံဝံဒီး ဂဲဆာထာဂ်သမုထိပ်ကုန့လီ.

ကစင်ခရိုင်ဂဲဆာထာဂ်သမုထိပ်ကုဝံ စံးဘုဂ်အပျိုင်အဘိပ် စီယါမါ "မုနထံယုဒီးနနံ, ပုလါအတထံဝဲဒီး နဝဲတဖ်န့ ဘုဂ်ဆိဂုဝဲလီ.

တနံအံ ပမုပုလါအဘုဂ်ဆိဂုဝဲတဖ်လီ. "အဂုဒ်အံ, ပမုတထံ ကစင်ခရိုင်အတင်ဂဲဆာထာဂ်သမုထိပ်ကု လါနီဒီနီဒီ ဘုဂ်ဆု, လါသးအဖိချဲ ပထံ ဒီး ပနုလါ အဝဲမုယုလါအမုဝဲတဂါအယိန့လီ.

ယုဂ်စံးဝဲ "ယဲဒ်အံ, ယမုတင်ဂဲဆာထာဂ်ဒီးတမုလီ. ပုလါအစုကုန့ကုယုန့, မုသံဘုဂ်ဆုဒီးကမုဝဲလီ." (ယါဟုဂ် ၁:၂၅)

မုတမုလါကစင်ခရိုင်ဂဲဆာထာဂ်သမုထိပ်ကုဘုဒီး ပဘုဂ်ထိပ်ဘိထိပ်အီအလီတအိပ်ဘု. မုတမုလါ ကစင်ခရိုင်မနုတင်သံ ဘုဒီး ပစံးတဲတဲလီတင်သးခုကစိပ် ဒီး အုဂ်အသးလါအကီ အလီတအိပ်ဘု.

ဒ်ခရိုင်မုဝဲအသိး, တနံအံ ဒ်သိးပကမုယုဒီးအီအကီ မ်ပကအိပ်ဒီး တင်နုအိပ်အယိ, အဂါအကျါ ဒီးကဲထိပ် ပုအုဂ်သးလါ ခရိုင်, ယုပကစင် လါအမနုတင်သံတဂါအကီ ထိဘိန့တကု.



သရိုင်ဒိပ်ယုဒီးမု
နိဂုံး
ပုကညိဘုထံခဝဲဂုဂ်



တၢ်ကြိတ်အိၣ်ဖျိၣ်၊ လူၢ်ပျီၣ်ကဝီၤ၊ တဖျါၣ်ခၢၣ်စးတၢ်ဘၢဖျိၣ်သးတီး
တၢ်တြီၢ်တၢ်အိၣ်ဖျိၣ် တၢ်ဝံၣ်စီၣ်သ့ၣ် သရၣ် တၢ်ရဲၣ်တၢ်တျါ

တၢ်ကြိတ်အိၣ်ဖျိၣ် အိၣ်ဒီး သၢနံၣ်တၢ်တီၢ် လၢတၢ်ကသုၣ်ထီၣ် မၤဂ့ၤထီၣ်က့ၤ သရၣ်အဘိၣ် တၢ်အိၣ်ဖျိၣ်ဖိလံၤ အိၣ်ယံၤအိၣ်ဘူး ကီၢ်ပူၤကီၢ်ချၢ၊ ကီၢ်ဆၢ ဒီးဒဲကဝီၤပူၤတဖၣ်, ဂဲၤဂီၤထီၣ်သး, ယုၤယိၣ်လီၤပလိၢ်လၢသးတဖျါၣ်ယိၣ် ဒီးဖဲ ၂၀၁၇နံၣ် လါယုၤ(၅)သီ, ဂီၤ(၇၅၀၀) န့ၣ်ရံၣ်န့ၣ် စးထီၣ်ဒီလီၤ နီၣ်ခိၣ်စူ, ဟံၤလီၤသကိးလၢဂံၢ်န့ၣ် ခိၣ်ထံးလီၤ. စးထီၣ်သ့ၣ်ထီၣ်ဘီထီၣ် (၃)နံၣ်အတီၢ်ပူၤ တၢ်ဖဲးတၢ်မၤလဲၤတရံးအသး ဘၣ်ဘျီးဘၣ်ဒါ, ဒီးဟံၤပနီၣ်က့ၤလၢ ကဟံၤစီၣ်သ့ၣ်ဖဲ ၂၀၂၀နံၣ် လါဒီးစ့ဘၣ် ဘၣ်ဆၣ် မုၢ်လၢ Covid 19 တၢ်ဆါ ဟံၤအိၣ်ထီၣ် အယံၤ သးထီၣ်ကဒီးမုၢ်န့ၣ် ဟံၤပနီၣ် ဆူ ၂၀၂၀နံၣ် လါအ့ၣ်(၄), အခိၣ်ထံးတနံၣ်အံၤန့ၣ်လီၤ.

ဖဲ ၂၀၂၀နံၣ် စးထီၣ်ဖဲလိဖူးတြျါအါရံၤအခိၣ်ထံးတသီ, ဒ်ပသ့ၣ်ညါ ပလဲၤဒီဖျိသကိးအသီး, ထံကီၢ်တၢ်အိၣ်သးအယံၤ ပတၢ်ရဲၣ်တၢ်ကျဲၤတဖၣ် ဘၣ်သးကျဲၤကျဲၤသ့သ့ဘၣ်ဘၣ်, ထံပကီၢ်ပူၤ ကီၢ်ခိၣ်ကီၢ်န့ၣ်, ကဝီၤခိၣ်န့ၣ် ဒီးခၢၣ်စးတဖၣ်, လူၢ်ပျီၣ်ကဝီၤတၢ်အိၣ်ဖျိၣ်လၢ အိၣ်ဘူး



အိၣ်တၢ်တဖၣ်လီၤ. တချူးတၢ်ဟံၤစီၣ်သ့ၣ်ဒီးကတီၢ် ဖဲ (၂၀၄. ၂၀၂၀) မုၢ်ယံၤန့ၣ်, ပအိၣ်ဒီး လူၢ်ပျီၣ်ကဝီၤ ကမံးတၢ်အိၣ်ဖျိၣ်သကိး ဒီးတၢ်ဘၢဖျိၣ်သကိးလီၤ. မၤဝံၣ်ဘၣ်က့ၤ ကဝီၤတၢ်ဖဲးတၢ်မၤတဖၣ်လီၤ.

- ပုၤဆုၤတၢ်ဘၢ တၢ်တပတီၢ် - သရၣ်ဟံၤလၢဂံၢ် (လူၢ်ပျီၣ်ကဝီၤကျဲးစးကရၢခိၣ်)
- ပုၤဆုၤတၢ်ဘၢခံၣ်တပတီၢ် - သရၣ်မုၢ်လါမုၢ်ထူ (ကီၢ်လံာ်စီၣ်သ့ၣ်က့ၢ်)

ဖဲ (၃၀၄. ၂၀၂၀) မုၢ်ယုၤန့ၣ် ဟါ(၆၅၀၀)န့ၣ်ရံၣ် ကီၢ်သးကျဲၤ မၤဝံၣ်က့ၤ ကမုၢ်ခၢၣ်စး တၢ်ဘၢတကတီၢ် ပုၤဆုၤတၢ်ဘၢ သရၣ်ခိၣ်ယံၤသးထံ(ကီၢ်လံာ်စီၣ်သ့ၣ်က့ၢ်ခါ)န့ၣ်လီၤ.

လဲၤဆူကီၢ်တၢ်ဖဲးတၢ်မၤကတီၢ်, ခံန့ၣ်အတီၢ်ပူၤ တၢ်ဂ့ၢ်လၢ အကါခိၣ်တဖၣ် မၤဝံၣ်ဘၣ်က့ၤအီၤ, ဟံၤဂၢ်ဟံၤကျဲၤကျဲၤအီၤဒီးကမုၢ်န့ၣ်လီၤ. တၢ်ဘၢဝံၣ် အိၣ်ဒီးတၢ်အိၣ်ဖျိၣ်ဒီး ကိးတရံးကဝီၤခၢၣ်စး အတၢ်ကတီၢ် တူၢ်လံာ်တမ့ၢ် ဒီးတၢ်ကြိတ်အိၣ်ဖျိၣ်သးဝံၣ်တူၢ်လံာ်န့ၣ်လီၤ.

၄.၄.၂၀၂၀ - (ဇူလိုင် ၆:၃၀) နှစ်ရပ်
တပ်မတော်အဖွဲ့အစည်းကြီးတပ်မတော်အဖွဲ့အစည်း

(က) သမိုင်း

- ပုဂံပုဂံလူလူဆွဲဆွဲ - သရုပ်ဆွဲဆွဲလူ (တပ်အဖွဲ့အစည်း)
 - နတ်ပုဂံဆွဲဆွဲ - ထိုင်းကီးကီး, သံဃာပုဂံမိုးမိုးကီး, ရှာမရဲသီတော်
 - (၁) အီးထိုင်းတပ်ထုကဖန် - သရုပ်ဆွဲဆွဲစာမေး
(ကီးထိုင်းထီးထီးပုဂံကရား)
 - (၂) ဖေးလံးစီဆုံ/ကမုဂံထီ - သရုပ်ဆွဲဆွဲအံ့အံ့ညူး
(ဒုသတော်ကပီ, အဝဲ)
 - (၃) တပ်ကစီပုဂံကီး - သရုပ်ဆွဲဆွဲကလုာ်အံ့
(လုာ်ပုဂံကပီအံ့, မိကီး)
 - (၄) တပ်ထုကဖန် - သရုပ်ဆွဲဆွဲ (ကီးနံ့နံ့ရွှင်သယံ)
 - ပုဂံတပ်တပ်သတီပုဂံ, ပုဂံထိုင်းပုဂံပုဂံ
 - (၁) ပဒိုင်းစီမိုးကူးဆွဲ - တပ်သရုပ်ဆွဲဆွဲအံ့အံ့
 - (၂) ဖံးဆွဲဆွဲ (မာရဲလဲ) - တပ်ကြိုတပ်အံ့အံ့
 - (၃) ပဒိုင်းစီအံ့အံ့မိဝဲ - ဖန်အံ့အံ့ကီးအံ့အံ့
 - (၄) ဖံးဆွဲဆွဲမုဂံနီကူ - ဖိလံးလီယံးခါးစး
 - (၅) စီအံ့အံ့လုာ် - ကျိုင်းထုဘီ ခါးစး
- ဖုဖုအီးကထာ်ကွမ်စံးခွဲခွဲဘါ ဟွဲတပ်ကလုာ်, အီးသးခွဲသကီး
စုလီ. တပ်အီးထိုင်းထီးထီးပုဂံနီတံးလဲ သရုပ်ဆွဲဆွဲလုာ် ဝံး နတ်လီ
သကီးဆွဲဆွဲပုဂံ အီးသးဝံးသကီး ယသးခွဲဆွဲအံ့အံ့လဲ ကတီ သရုပ်ဆွဲ
မုဂံနီ (ကီးလံးစီဆုံ) ဒုတနာ်ပုဂံစုနံ့လီ.

(ခ) သမိုင်း

- (၁) ဖေးလံးစီဆုံဝံးတပ်ထုကဖန် - သရုပ်ဆွဲဆွဲဝဲနာ်
(ရမတံကပီအံ့)
- (၂) ခွဲယာ် - ပနံ့ကျို - ပံးတခး
- (၃) တပ်ကတီးဆာဂုဆာဝါ - ပဒိုင်းစီမိုးကူးဆွဲ
- (၄) လံးတပ်ဆာဂုဆာဝါ အီး - သရုပ်ဆွဲဆွဲအံ့အံ့ထာ်ဘဲလဲ
ဖုဖုအီးအလံးတပ်အံ့ (တပ်ကြို ထီးထီးပုဂံကရား)
- (၅) တပ်ဟံးပုဂံတပ်သရုပ်ဆွဲဆွဲစုဟဲနဲ - သရုပ်ဆွဲဆွဲခရဲထာ်ဘဲလဲ
ပးထိုင်း, အီးတပ်ကတီးမိုးဘူး (တပ်သရုပ်ဆွဲဆွဲပုဂံပုဂံ)
(ထီးထိုင်း တပ်ကြိုခွဲယာ်, ထီးထီးပုဂံကရား)
- (၆) တပ်ဖေးအီးဆာလံးစီဆုံ - သရုပ်ဆွဲဆွဲသလုာ်
(ယွဲအဟံး) (ပညာပုဂံတပ်အံ့အံ့)
- (၇) ဖေးလံးစီဆုံ အီးကမုဂံထီ - သရုပ်ဆွဲဆွဲအံ့အံ့
(မိလဲလဲပုဂံကပီ)

- (ဂ) တပ်စံးတဲးတဲးလီ - သရုပ်ဆွဲဆွဲအီးကထာ်ကွမ်စံးခွဲခွဲဘါ
(ကီးပုဂံဟွဲကရား)
- (ဇ) တပ်ထာ်ဖိုင်းအီးတပ်ဟွဲကနာ် - ကီးလံးစီဆုံကွဲယာ်, မိကီး
ထီးထီးပုဂံကရား
- (၁၀) လုာ်ထိုင်းတပ်ဟွဲကနာ်တပ်မာဘူ - သရုပ်ဆွဲဆွဲဘာ်ဆိုင်ဂုထု
(ကီးတရဲကပီ)
- (၁၁) တပ်ဖေးအီးဆာ - ၁. သးပုဂံစီရား
တပ်လုာ်ထိုင်းသရုပ်ဆွဲအံ့အံ့မာ (တပ်ကြိုတပ်အံ့အံ့ပုဂံ)
၂. သရုပ်ဆွဲဆွဲစု
(ကွဲလုာ်တပ်အံ့အံ့)
- (၁၂) တပ်သးဝံး - စီမိုး (ဒုထီးကပီ)
- (၁၃) တပ်ထုကဖန်ကျိုတံး - သရုပ်ဆွဲဆွဲဒဲးနယာ်
လုာ်ထိုင်းသရုပ် (ကီးတရဲကပီအံ့)
- (၁၄) တပ်ဘီးဘာ်သရုပ်ညါ, ကမုဂံထီ
- (၁၅) တပ်ဆိုင်ဂုပုဂံတပ် - သရုပ်ဆွဲဆွဲအံ့အံ့ (ကီးနံ့နံ့ရွှင်)

(ဂ) တပ်မတော်အဖွဲ့အစည်းကြီးကထာ်ကွမ်စံးခွဲခွဲဘါ
တပ်မတော်အဖွဲ့အစည်းကြီးကထာ်ကွမ်စံးခွဲခွဲဘါ (၄၉)ဂါ အတံးရဲတပ်ကျဲ

- ပုဂံပုဂံလူလူဆွဲဆွဲ - သရုပ်ဆွဲဆွဲဝဲလဲထာ်ထံ (ပနံ့ကျိုတပ်အံ့အံ့)
- အီးထိုင်းတပ်ထုကဖန် - သရုပ်ဆွဲဆွဲဘီဘီ (စီမိုးကပီ)
- ပုဂံတပ်တပ်သတီပုဂံ - (၁) သရုပ်ဆွဲဆွဲအံ့အံ့ (ကီးနံ့နံ့ရွှင်)
(၂) သရုပ်ဆွဲဆွဲအီးကထာ်ကွမ်စံးခွဲခွဲဘါ
(ကီးကွဲအံ့)
- (၃) သရုပ်ဆွဲဆွဲလုာ် (တပ်အံ့အံ့)
- ပုဂံဟွဲကနာ်အီးဘျာ - (၁) သရုပ်ဆွဲဆွဲကအဲ (ဖန်အံ့အံ့တပ်အံ့အံ့)
သရုပ်စာ)
- (၂) သရုပ်စုပုဂံ (ဖန်အံ့အံ့ကပီအံ့)
- (၃) သရုပ်ဆွဲဆွဲဒဲးနယာ်
ဟွဲတပ်ကလုာ်နံ့လီ.

(ဃ) မုဂံဆီမိ (သးဝဲ)နံ့နံ့
တပ်အံ့အံ့, ကပီ အီး ကီးခါးစးတပ်အံ့အံ့

- ပုဂံပုဂံလူလူဆွဲဆွဲ - သရုပ်ဆွဲဆွဲလုာ် (ကီးပုဂံပုဂံလူလူဆွဲဆွဲ)
- (အဆီ လုာ်ပုဂံကပီအံ့ သရုပ်ဆွဲဆွဲကလုာ်အံ့
ကီးထိုင်းကွဲယာ်အံ့အံ့လဲတပ်တဖုဘာ်တဖု)
- (၁) တပ်ထုကဖန်အီးထိုင်း - သရုပ်ဆွဲဆွဲစုမိုး (ကတားကပီ)
- (၂) တပ်ကတီးဆာဂုဆာဝါ - သရုပ်ဆွဲဆွဲအံ့အံ့ (ကီးနံ့နံ့ရွှင်)

- (၃) ဗေလံစီဆုံ/ကမ္ပာင်ထိ - သရော်လွဲကပီ (ကော်သရော်သမိကရာ နှင့်ရွှင်)
- (၄) တာထာဖိုင်တာတဘျီ - မဲပြဲတီးတော်မာဖိခွါယာန်, မိကော် (ကော်အဂီ)
- (၅) တာကစီန် - သရော်ဒိုင်မိုးလွှာ (ကော်ပုဟဟလီဆွန် နီ) ယုန်ဒီးခယာခွါယာန်လာမိထံးကျိန်
- (၆) တာထာဖိုင် - လူပျို, ကော်လံစီဆုံကျိ, တာကြိုသးစာ
- (၇) လာထီတံမာဘျီ - သရော်မုန်ပထရုန် (ကီးတရံကပီ)
- (၈) တာထုကဖန် - သရော်မုန်ပံန (ကော်ဟီမုန်ကရာနီရွှင်)
- (၉) တာဘီးဘန်သုညါ, ကမ္ပာင်ထိ
- (၁၀) ဆိန်ဂုယုဂ်တာ - ဖုသရော်ဒိုင်သိဖိ (ထံဖိမဲးဘိ)

(၁၀) ဘျီသုညါနီနီဆုံ (၂၀၀)နီနီ

ဘျီတံသးကျဲနီပုဟဟလီ သရော်ဒိုင်ယီသးထံ, သရော်ဒိုင် ဆန်ထုဖိ, သရော်ဒိုင်မဲးကားဇဲန်, သရော်ဒိုင်စဲမယာန်စီ, သရော်ဒိုင်ခွါနီစ့, ဒီးသရော်ဒိုင်အကတဖန်နီလီ. ပဟံးနီသကီး ဘျီဆုံလောသရိသိ အပူ အဆိကတော် နီလီ.

ဟီ(၇၀၀)နီနီ တာအိန်ဖိုင်တာစံးဘျီကွယုဟဟလီ ကတီ ပုဟဟလီတာကစီန်လော သရော်မုန်ဒိုင်ရံနီ (ကော်ဟီမုန်ကရာ) နီလီ.

တာကတီစံးဘျီ

ယုမာကယီတာခဲလက် အိန်ဒီးအယံအလောလော အကတီ အုပ်ဝဲ ဒီးဟံတံအထူအထီ လောအသးကီပူ ဘျီဆုံဒီး တာလော ယု မလဲလောအခိန်ထံး ပာတုလောအကတော်နီ ပုကညီအနာတပာဘျီ နီတဂါဘျီ. စိန်တဲတဲ ခုးဘ

ပမုအိန်ဘျီလော တာဆာတာကတီ နီနီနီနီဂီ, ပထ တဘျီ ကီတဘျီအံ မာသးဒိထံအိန်လောရန်လန်ပူအသိး, တာမ တွာလံအသးအကလန်ကလန်နီကု, ကစာယုသးကျဲနီပု, နီနီကီ နီနီဂီ ဆူနီလောနီနီကပီ, နီနီလောအထူးတီ, မုနီဒီးတာဆာကတီ လာပကစံးဘျီ ဒီးမာလောကပီဘျီကွယု ဒီဖိုတာဟံစီဆုံကွ ယု အတာလံဟံတဘျီအံ လီလီလီလဲး, လီဘီလီမု ပုဒီးအသး အသံ, အကဟုကညီ, ယုအလောကပီနီလီ.

ပထံဘျီတံသကီး သရော်ဒိုင်သမိထီ, တမုတပျီ အိန်ဘျီ အိန်ယံ, တာအိန်ဖိုင်ဖိဒီး ပုကမုကါအါအါဂီဂီလီ.



အဖြေ

တၢ်အိၣ်ဖီၣ်လၢအိၣ်ဘူးဒီးဒူသဝီၣ်ယၢတဖၣ်, သူခိၣ်ဝါခိၣ်, ကီၤလၢ, ပယီၤ, ဖိမုၢ်ဖိခွါ, သူၣ်ဘီၣ်သးစၢ်, မုၢ်မုၢ်ခွါခွါ, ဟံးသးခု ဒီးပုၤ, လိာ်ကွဲးသကိးဖျၢၣ်ထူ ဖျၢၣ်ပီၤ တစၢ်န့ၣ်ဘၣ် (၂၄) ဗုဘၣ်. သရၣ်ဒိၣ်ဒီးသရၣ်သမါ နံၣ်(၄၀) ဆူအဖီၣ်တဖၣ်, လိာ်ကွဲးသကိး ဖျၢၣ်ထူ ဒီးဟီၣ်ကဝီၤဟပြးဒိၣ်န့ၣ်, ပဒိၣ်ပပုၤတဖၣ် မုၢ်မးန့ၣ်လီၤ.

စံးဘျူးဘၣ်က့ၤ သးခိၣ်ကျၢၢ်ကီၤဂ့ၢ် စီၤရွှၣ်ဝဲၣ်, သးကျဲၤကတိာ်ကတီၤန့ၣ်ပုၤ တၢ်လိာ်ကွဲးသကိးတဖၣ် ဒီးတၢ်လိာ်တၢ်လဲၤအကလုာ်ကလုာ် ဒီးဖိမုၢ်ဝါပၢ် ဒီးအဟံၣ်ဖိယီဖိ, ဗုဒဗိဒီးဖိလံာ် (USA), သရၣ်မုၢ်ကစၢ်ထူ, သရၣ်မုၢ်တမံၤဟံး, ဒီးတၢ်အိၣ်ဖီၣ်ဖိလံာ် အိၣ်ဘူးအိၣ်ယံၤ လၢအဆိၣ်ထွဲးမၤစၢၤ တၢ်ရဲၣ်တၢ်ကျဲၤလၢလၢပုၤပုၤအယီၤလီၤ.

ထံတမံၤ ဖဲသးခုအခါ, ပတံၤသကိး, ပပုၤကလုာ် အိၣ်လၢ ခူပုၤတံၤပုၤ, ထံဆၢကီၤဆၢ, ကီၤမုၢ်တြီၢ်ဖိလံာ်တဖၣ် ဘၣ်အိၣ်လၢ ကျိၣ်ပုၤသ့ၣ်, မ့ၢ်အုၣ်ဆါ, တၢ်ဒုးတၢ်ယၢ, တၢ်ယုၢ်မံၤဟးဖျိးတဖၣ်အယီၤ ပဒိၣ်သ့ၣ်ဒီးဒီး ပဒိၣ်နီၣ်ဘါထုကဖၣ် လၢအဝဲသ့ၣ်အကီၤသပုၤကတၢ်န့ၣ်လီၤ. တၢ်လဲၤဒီဖျိ မၤအသးတဖၣ်အံၤ ပဝဲဒ် ပုၤတၢ်တြီၢ်ဖိပလဲၤဒီဖျိတုၢ်လံၤ အါန့ၣ်အါလါ, မ့ၢ်တၢ်လဲၤဒီဖျိ ကွၢ်ဆၢၣ်မံၤ လၢအခၣ်ဒိၣ်မး ဒီးပဒိၣ်သ့ၣ်ဒီးသပုၤကတၢ်လီၤ.

သရီၢ်လၢပဟ်စိဆုံအံၤ လီၤလၢဝဲဒ် ၁၈ ၂, ၆၇၁, ၃၁၅ ဘး (တကထိယိးကယၢခံဆံယုကလီၢ် နွံကလးတကထိသၢကယၢတဆံယံာ်ဘး) န့ၣ်လီၤ. စံးဘျူးဘၣ်က့ၤ စံၣ်စီၤန့ၣ်ပုၤမၤသကိးတၢ်ခဲလၢကလၢ အဟ့ၣ်ဂံၢ်ဟ့ၣ်ဘါပုၤ, ဘါထုကဖၣ်လၢပကီၢ်, ဟ့ၣ်လီၤမၤဘျၢၣ်မၤတီၢ်, တၢ်အိၣ်ဖီၣ်ဖိလံာ်, အိၣ်ယံၤအိၣ်ဘူး, ပုၤမုၢ်ကမံၤဖိၣ်ယဲ, ပပုၤကလုာ်ခိၣ်န့ၣ်, ပဒိၣ်ပပုၤ အဒိၣ်ပပုၤတုၤလၢအဆံး, ဒီးတၢ်ကရၢကရီၢ် ဒီးတံၤသကိး ကီၤပုၤကီၤချၢခဲလၢကလီၤ.

ကစၢ်ခရံၣ်စံးဝဲ, သုဝဲသ့ၣ်အံၤ သုမ့ၢ်ပတၢ်သးခု ဒီးပလၢပကပီၤတဖၣ်လီၤ. လၢသုသ့ၣ်ထီၣ်အါမးအယီၤ ပုၤစံးလၢ သုမ့ၢ်ယပျီၤယဘီၣ် ဒီးယဟ်အလၢကပီၤ အိၣ်ဖျါထီၣ်လီၤ.

မိယွၤ သုပၢ်တဖၣ်အကစၢ်န့ၣ် မၤအါထီၣ်သုအစးတကထိဒီးဆိၣ်ဂ့ၤသု ဒ်အစံးဟ်တၢ်အသိးန့ၣ်တက့ၢ်. ၅မိ ၁း၁၁

ပုၤဒီးတၢ်စံးဘျူးဆၢဂ့ၤအါ
လၢတၢ်အိၣ်ဖီၣ်အခၢၣ်စး

စိလၢၢ်
တၢ်တြီၢ်တၢ်အိၣ်ဖီၣ်သရၣ်



တၢ်ကစီၣ်လၢသီထံးသီတၢ်အိၣ်ဖျိၣ်



သးဘူးသုသးဆူယွၤအအိၣ်တက့ၢ်. ဒီးကသးဘူးအသး ဆူသုအိၣ်လီၤ. (ယၤကိာ် ၄:၈)

ပဝဲသီထံးသီတၢ်အိၣ်ဖျိၣ် ၂၀၂၀ နှံၣ် ပမၤသကိးဘၣ်ခရံၣ်ဂဲၤ ဆာထၢၣ်သမူထီၣ်က့ၤအမၢ်နံၤတံၤဒီးဘၣ်သီကတီၢ်တၢ်ဘျီၣ်သကိးဘၣ် သကိးလၢသရီၣ်ပုၤလၢ Covid 19 အယီၤလီၤ. ဘၣ်ဆၣ်ယွၤအိၣ်ထီၣ် န့ၢ်ပုၤကျဲၤလၢ ပနၢ်တဟံၢ် ဒီးပတၢ်သီကမိၣ်မုၢ်နီၣ်တဘျီ ဒီဖျါ ဒိၣ်န့ၢ်ဒီး တံၤသကိးတဖၣ် ဟ့ၣ်ကူၣ်ဟ့ၣ်ဖးသီၣ်ထွဲပုၤ ဒ်သီး ပကဘၢဘၣ်ယွၤ လၢကလံၤကျါ (Live Streaming) တုၤဆၢကတီၢ်ခဲအံၤ ယုၢ်ဒီး တၢ်အိၣ်ဖျိၣ်ဖိလၢလီၤလိာ်ယံၤ ဒီးမၤတံၤမၤသကိးလၢ ထံလီၤကီၢ် ပုၤ, ထံဂုၤကီၢ်ဂၤတဖၣ်န့ၣ်လီၤ. ယွၤသုပုၤလၢ တၢ်သးခုကစီၣ်အကီၢ် ဒ်တၢ်သ့အိၣ်ဒီးပုၤအယီၤ ပစံးဘျးယွၤဒိၣ်မးန့ၣ်လီၤ.

ကိးနွံဒီး မုၢ်ခံၣ်န့ၢ် တၢ်အိၣ်ဖျိၣ်ဒိၣ်န့ၢ်တဖၣ် ဟံၣ်ဖျိၣ်ထီၣ်သး အိၣ်ဒီးတၢ်ထုကဖၣ်လီၤသီ လၢတၢ်အိၣ်ဖျိၣ်ဖိတဂၤစ့ၢ်စ့ၢ်အကီၢ် ဒီးပထံၣ် လၢကဲဘျးကဲဖျိၣ်, မၤဂုၤထီၣ်ပတၢ်ဘၣ်ထွဲလီၤသးအိၣ်မးန့ၣ်လီၤ.

ဒ်န့ၣ်အသိး မုၢ်သၢန့ၢ် ကိးနွံဒီးန့ၣ် ပအိၣ်ဒီးတၢ်ထုကဖၣ် တၢ်န့ၢ်ဒီးပတၢ်ထုကဖၣ်ဘၣ်စ့ၢ်ကိးလၢ ပုၤဘၣ်ဆူးဘၣ်ဆါ, ပုၤဘၣ်ကီၢ် ဘၣ်ခဲ, တၢ်သးခုကစီၣ်, ထံကီၢ် ဒီးတၢ်ထုကဖၣ်လၢ ဘၣ်တၢ်ဆုၤထီၣ် အိၣ်တဖၣ်အကီၢ်န့ၣ်လီၤ.

အါန့ၢ်အန့ၣ် တလၢတဘျီ ဖဲလၢထီၣ်အသိ ပအိၣ်ဒီး တၢ်ဒုၣ် တၢ်အိၣ်တၢ်ထုကဖၣ် တမုၢ်ထုၣ် ကိးလိဒဲးန့ၣ်လီၤ. အပူၤကွံာ် တၢ်ရဲၣ် တၢ်ကျဲၤအံၤ ပမၤသကိးဘၣ်ထံ ပတၢ်အိၣ်ဖျိၣ်ဖိတဖၣ်ဘၣ်ဆၣ် ခဲအံၤ ပမၤသကိးဘၣ်ဒီး ဒီပုၤဝဲၤမၤတံၤမၤသကိးတဖၣ်လၢ ဟံၣ်ဒိၣ်ဒီ တဘျီညါအယီၤ မ့ၢ်တၢ်ဆိၣ်ဂုၤလၢ ပတၢ်အိၣ်ဖျိၣ်ဒီးန့ၢ်ဘၣ်ဝဲန့ၣ်လီၤ.

တၢ်ဒုၣ်တၢ်အိၣ်တၢ်ထုကဖၣ်အံၤ ပစးထီၣ်အိၣ်လၢ ဂီၤ (၅:၀၀)န့ၣ်ရံၣ် တုၤ မုၢ်ထုၣ်(၁၂:၀၀)န့ၣ်ရံၣ်န့ၣ်လီၤ. ဂီၤ(၅:၀၀- ၆:၀၀)န့ၣ်ရံၣ် မုၢ်ဂီၤသီၣ်ထၢတၢ်ဘျီတၢ်ဘၢ ဒီး ဘၣ်တၢ်တီၣ်ဒိၣ်မဲ န့ၢ်ပုၤလၢ တၢ်အိၣ်ဖျိၣ်သရၣ် သရၣ်ဒိၣ်အိၣ်လီၤလးအနီၢ်ကစၢ်ဒိၣ်ဝဲ န့ၣ်လီၤ. ဂီၤ(၆:၀၀-၇:၀၀)န့ၣ်ရံၣ် - ဂီၤတၢ်ဘၢ အိၣ်ယုၢ်ဒီး တၢ်ဒုၣ်

သးသ့ၣ်တဖၣ်, ဂီၤ(၇:၀၀-၈:၀၀)န့ၣ်ရံၣ် - တၢ်အိၣ်ဖျိၣ်ဟံးန့ၢ်မ့ၢ်ဒါလၢ တၢ်ဖးသကိးလံာ်စီဆံ့ မ့တမ့ၢ် တၢ်သးဝံၣ်စံးထီၣ်ပတြၢၤမၤလၢကပီၤ တဘျီယီ အိၣ်ဒီး တၢ်ထုကဖၣ်လၢ တၢ်အိၣ်ဖျိၣ်အကီၢ်, တၢ်သးခုကစီၣ် ဒီးဒိၣ်န့ၢ်လၢဟ့ၣ်လီၤသးလၢ ယွၤအတၢ်ဖဲတၢ်မၤတဖၣ်အကီၢ်န့ၣ်လီၤ.

ဂီၤ(၈:၀၀-၉:၀၀)န့ၣ်ရံၣ် ဟီထွဲထီၣ် တၢ်ထုကဖၣ်လၢ ဟီမုၢ် ဝဲၤကျဲၤတၢ်ဖဲတၢ်မၤ, ဟီမုၢ်ဟီမၤ ဖိမုၢ်ဖိမၤတဖၣ်အကီၢ်န့ၣ်လီၤ.

ဂီၤ(၉:၀၀-၁၀:၃၀)န့ၣ်ရံၣ် မ့ၢ်တၢ်မၤလိလံာ်စီဆံ့ အဆၢက တီၢ် ယုၢ်ဒီးတၢ်စံးကတီၢ်သကိးန့ၣ်လီၤ.

ဂီၤ(၁၀:၃၀-၁၂:၀၀)န့ၣ်ရံၣ် အိၣ်ဒီးတၢ်ဆၢကတီၢ်လၢ ခ.တ ဝဲၤကျဲၤ, သးစၢ်ဝဲၤကျဲၤ, တၢ်ကဟုကယာ်ဝဲၤကျဲၤ အတၢ်ထုကဖၣ် ဒီးပမၤ ကတၢ်က့ၤအိၣ်လၢတၢ်ဟံးစီဆံ့သးတၢ်ဘၢန့ၣ်လီၤ.

လၢတၢ်အိၣ်သးအဖီဒိၣ် ပမၤသကိးဘၣ်တၢ်ရဲၣ်တၢ်ကျဲၤ တဖၣ်အံၤ ယုၢ်ဒီး ဒီပုၤဝဲၤလၢတၢ်လီၤအါပုၤအါတီၤ ဒီဖျါ Zoom Meeting ဒီး You Tube သ့ၣ်တဖၣ် ဒီးပတၢ်တုၤအိၣ်ဘၣ်ထွဲဂ့ၤဒိၣ်ထီၣ်န့ၢ်ဒီး လၢညါန့ၣ်လီၤ. လၢယွၤအတၢ်ဆုၤတၢ်တွဲၤအပူၤ ခဲအံၤ ပဘၢသကိးဘၣ် ယွၤ ပုၤထီၣ်တန့ၣ်တီတီ ဖဲ(၂၆.၃.၂၀၂၁)အန့ၢ် ဒီးတုၤဆၢကတီၢ်ခဲအံၤ မ့တမ့ၢ်လၢဟံးဘျးစဲလီၤမၢ်န့ၢ်ပုၤ ပရၤလီၤဘၣ်တၢ်ရဲၣ်တၢ်ကျဲၤ ဘၣ်ဆၢ ဘၣ်ကတီၢ် ကစီၣ်န့ၣ်လီၤ. ပစံးဘျးဘၣ်က့ၤ ဒီပုၤဝဲၤတဖၣ်လၢ အဲၣ်ဘၣ် တၢ်သးခုကစီၣ်တၢ်မၤ, အဲၣ်ဘၣ်ပတၢ်အိၣ်ဖျိၣ်, ဆုၤလီၤတၢ်မၤဘျီ မၤတီၢ်, တၢ်ဆံဆဲၣ်ပုၤတၢ်မၤဘျီတဖၣ်, အိၣ်ကတၢ် ဆီၣ်ထွဲပုၤလၢ တၢ်ထုကဖၣ် ကိးဂၤဒဲးန့ၣ်လီၤ. ဆၢဂုၤဘၣ် ခဝဲၣ်ဒိၣ်န့ၢ် ဒီးတၢ်အိၣ်ဖျိၣ် ကိးဖျိၣ်ဒဲးလၢ မၤန့ၢ်အိၣ်ကဲပုၤဒုၣ်ပုၤဒါ, ဘီၣ်ထီၣ်ညါထီၣ် လၢနီၢ်ခိ, နီၢ်သးစ့ၢ်ကိး ဆာထၢၣ်ဂၢ်ကျဲၤလၢတၢ်စ့ၢ်တၢ်န့ၢ်အပူၤ ဒီးပမၤလၢကပီၤ ဘၣ်ယွၤတက့ၢ်.

“ဆူၣ်ထီၣ်လၢတၢ်ထုကဖၣ်, မူဂဲၤလီၤမၤသပုၤပုၤ”
အါမုၢ်ရဲမိၣ် (န့ၣ်ရဲၣ်)



သရော်ကျာလူ့ သးသပူအတူဂ်

သရော်ကျာလူ (သဲဗျုတ်တၢ်အိၣ်ဖိၣ်သရၢ်, ကီၢ်တကူၣ်) မ့ၢ်ဝဲ ဗုစၢ်မိၣ် ဒီးဖံၣ်စၢ်ဖိအဖိ (၃)ဂၤအကျါ ပုၤအသဒါ ကတၢၢ်တဂၤ, အိၣ်ဖျဲၣ်ထီၣ်ဝဲဝဲ သဲဗျုတ်သပီၣ်န့ၣ်လီၤ. အဝဲမ့ၢ်ပုၤတဂၤလၢ တမၤလိၤဘၣ်တၢ်မၤလိၤအိၣ်အထီၣ်ဘၣ်ဆၣ် မ့ၢ်ပုၤလၢအအဲၣ်တၢ်သးခုကစီၣ်အတၢ်ဖံးတၢ်မၤ ဒီးဖဲအသးစၢ်အဆၢကတီၢ်န့ၣ် လၢတၢ်အိၣ်ဖိၣ်အတၢ်ဖံးတၢ်မၤအပူၤ, လီၤဆီၣ်ဒၣ်တၢ် သးစၢ်ကျဲးစးကရၢအတၢ်ဟူးတၢ်ဂဲၤအပူၤန့ၣ် မ့ၢ်ပုၤတဂၤလၢ အဂဲၤလိၢ်ဒီးဟ့ၣ်လီၤအသးန့ၣ်လီၤ. ဖဲ (၁၉၉၉)နံၣ်န့ၣ် သရၢ်လဲၤထီၣ်လိၢ်စီၣ်ဆံၣ်ကီၢ်တကူၣ်လိၢ်စီၣ်ဆံၣ်ကီ (YKBBS) ဒီးဖျိထီၣ်(C.Th) အတီၤ ဂုၤဂုၤ ဘၣ်ဘၣ် ဖဲ(၂၀၀၁)နံၣ်န့ၣ်လီၤ.

ဖျိထီၣ်လိၢ်စီၣ်ဆံၣ်ကီဝဲဒီး ကုၤန့ၣ်လီၤမၤသကိးတၢ် ဒီးအမိၢ်တၢ်အိၣ်လၢအမ့ၢ် ဖိပျါကူတၢ်အိၣ်ဖိၣ်န့ၣ်လီၤ. ဖဲ (၂၂. ၄. ၂၀၀၄)န့ၣ် ဒီးတုၤဒီးဖျိအသးဒီး သးပုၤစီၤစ့န့ၣ်, မုၢ်ဂၢ်နီၢ်အါပိၣ်အဖိမုၢ် သရၢ်မုၢ်သ့ၣ်လၢန့ၣ် ဒီးကစၢ်ယွၤဟ့ၣ်န့ၣ်သါ အီၤလၢ ဖိမုၢ်တဂၤ, ဖိခွါတဂၤန့ၣ်လီၤ.

ဖဲ(၂၀၁၀)နံၣ်န့ၣ် ဟဲကုၤမၤသကိးတၢ်ဒီး ဖုၤသရၢ်နံးခိၣ်ဖိ ဖဲသဲဗျုတ်တၢ်အိၣ်ဖိၣ် ဒီးဖဲ(၂၀၁၆)နံၣ်န့ၣ် ဘၣ်တၢ် ယုထာထီၣ်အီၤ ဒ်တၢ်အိၣ်ဖိၣ်သရၢ်တဂၤအသိးန့ၣ်လီၤ. အဝဲဟ့ၣ်လီၤသး ဒီးမၤသကိးတၢ် ဒ်တၢ်အိၣ်ဖိၣ်သရၢ်အသိး ယံာ်ဝဲ (၄)နံၣ် ဒီးန့ၣ်ဟူအပၢ်လၢမူခိၣ်အတၢ်ကိးကုၤအီၤ ဖဲ(၁၄.၄. ၂၀ ၂၁)အနံးန့ၣ်လီၤ. ကစၢ်ယွၤကိးကုၤအီၤကတီၢ် အသးအိၣ်ဝဲ (၄၇)နံၣ်န့ၣ်လီၤ.

မ့ၢ်တၢ်သးအုၤဒီးတၢ်လီၤမၢ်ဖးဒိၣ်လၢ န့ၣ်ဖိထာဖိဒီးတၢ်အိၣ်ဖိၣ်အဂီၢ်ဘၣ်ဆၣ် ပအာၣ်လီၤဒီးတူၢ်လိၢ် ဒ်စီၤယိၤဘး စံးဝဲအသိး, “ယွၤဟ့ၣ်လီၤတၢ် ဒီးယွၤဟံးထီၣ်ကွီၢ်တၢ် မိယွၤအမံၤ ဘၣ်တၢ်ဆိၣ်ဂုၤအီၤတက့ၢ်.”

လၢတၢ်အိၣ်ဖိၣ်အဘၣ်စး

သရၢ်မုၢ်ခိၣ်စူး
သဲဗျုတ်တၢ်အိၣ်ဖိၣ်, ကီၢ်တကူၣ်

တၢ်ပၤတၢ်တၢ်ကျၢၤတၢ်အိၣ်ဖျိၣ်သရၣ်စၢၤ, သရၣ်န့ၣ်, စံၣ်စၢၤလိၣ်တၢ်ကျၢၤတၢ်အိၣ်ဖျိၣ်

တၢ်ဆၢကတီၢ်- (၁၈.၄.၂၀၂၁)ဂီၤ (၉:၃၀)န့ၣ်ရံၣ်



တၢ်သးခု ၁.

တနံၤအံၤ စံၣ်စၢၤလိၣ်တၢ်အိၣ်ဖျိၣ် အပုၤသးစၢ်တဖၣ် သးဝံၣ်ထီၣ် တၢ်သးဝံၣ်လၢ ပုၤကညီၣ်ကိၣ်(၂)ယုၢ် ဒီး ယကမၢကမၢၣ်ဘၣ် ယသးန့ၣ်လီၤ. ကဘၣ်မ့ၢ်ဒီးအံၤလီၤ. ယဘၣ်ယသးစၢ်ကိး ဒီးမ့ၢ်လၢဒီးအံၤ န့ၣ်လီၤ.

တၢ်သးခု ၂.

ဗဲ Covid 19 အဆၢကတီၢ် ဒီး တၢ်အိၣ်အသးတဖၣ် အဖီဒိၣ်, ပတဘါဘၣ်ယွၤလၢသရၣ်ပုၤဒီးဘၣ်. ပတနၢ်ဟူဘၣ်စ့ၢ်ကိး တၢ်သ့ၣ်ဝံၣ်သးဆၢ, ခွဲၤယၢၣ်အတၢ်သးဝံၣ်ဒီးဘၣ်. တၢ်ဆၢကတီၢ်ယံၢ်လံ (၁)န့ၣ်အဘျဲၣ်လံ. မ့ၢ်လၢတၢ်အိၣ်ဖျိၣ်ကွဲၤမ့ၢ်ယၢၤ ဒီး ယဟဲတုၤဘၣ်ယဲ ချးန့ၣ်တၢ်ဆၢကတီၢ်အံၤအယံ မ့ၢ်တၢ်သးခုအိၣ်အအါလၢယကီၢ်လီၤ.

တဂီၤအံၤ ယနၢ်ဟူထီၣ်သလုၤလိၣ်တၢ်အိၣ်ဖျိၣ်ခွဲၤယၢၣ်သီၣ် ထီၣ် “ဆူတၢ်လိၣ်ထီၣ်ထီ ယွၤကိးယၢၤ” ဒီးယသ့ၣ်နီၣ်က့ၤဗဲ ကီၢ်တၢ်အိၣ်ဖျိၣ်အဆၢကတီၢ်, ပုၤကညီၣ်ကျၢၤတံၢ်ခဝုၣ်ရၢၣ်အဆၢကတီၢ်, ခွဲၤယၢၣ်သ့ၣ် တဖၣ်န့ၣ်လီၤ. ပတနၢ်ဟူဘၣ်ခွဲၤယၢၣ်အတၢ်သးဝံၣ် ယံၢ်တ့ၢ်မးလံ. တဂီၤ

အံၤ, ယနၢ်ဟူ ထီၣ်သလုၤလိၣ်အတၢ်သးဝံၣ် ဒီးယကန့ၣ် မ့ၢ်ဘၣ်ယၢၤ, ကျၢၤသးဘၣ်ယၢၤန့ၣ်လီၤ.

လၢတၢ်ဟံၣ်ဂၢၢ်ဟံၣ်ကျၢၤသရၣ်တဘျီအံၤ, ပုၤဟၤလိၣ်ဆူၣ်နီၤ သရၣ်အိၣ်ဝါ, တၢ်စံၣ်တၢ်တံၢ်လီၤ သရၣ်ဒိၣ်ဖဲထၢၣ်, တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ တၢ်အိၣ်ဖျိၣ် သရၣ်ဒိၣ်အိၣ်ဆိ(ဒီးအူ, ပကိသ့ၣ်သန့ၣ်), ပုၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ သရၣ်လၢ သရၣ်ဒိၣ်ကပီၤမူ, တၢ်ထုကဖၣ်လၢ သရၣ်ဒိၣ်လူသၢၣ်, ဒီးတၢ်အးလီၤက့ၤ သရၣ်ဆူတၢ်အိၣ်ဖျိၣ်အစုပူၤလၢ သရၣ်ဘူၣ်ဂုၤ ဒီး တူၢ်လိၣ်သရၣ်လၢ တၢ်အိၣ်ဖျိၣ်အခၢၣ်စး သးပုၤဖိဝဲန့ၣ်လီၤ.

စံၣ်စၢၤလိၣ်တၢ်အိၣ်ဖျိၣ် အတၢ်အိၣ်ဖျိၣ်သရၣ်သးပုၤမ့ၢ်ဝဲ သရၣ်ဒိၣ်ဒဲန့ၣ်ယၢၣ်ကီၣ်န့ၣ်လီၤ. ခဲအံၤ, စံၣ်စၢၤလိၣ်တၢ်အိၣ်ဖျိၣ် ဂုၤထီၣ် ပယီထီၣ် ဒီးလဲၤဆူၣ်လဲၤ. လၢတဂီၤအံၤစ့ၢ်ကိး ဟံၣ်စီဆံၣ်ဘၣ် တၢ်အိၣ်ဖျိၣ် ဟံၣ်အသီတဖျၢၣ် (ဂုၤဘၣ်ဂုၤစဲ) ဒီးတနံၤအံၤ မၤယုၢ်ဘၣ် တၢ်အိၣ်ဖျိၣ် ဘူၣ်စီဆံၣ် (ဒီးအမ့ၢ်မူးသမူး)န့ၣ်လီၤ.

စံၣ်စၢၤလိၣ်တၢ်အိၣ်ဖျိၣ် တၢ်ဘါသရၣ်အံၤ မ့ၢ်ဝဲလၢတၢ်သ့ၣ် ထီၣ်ဘျီထီၣ်စၢၤသရၣ်(၇၆)ဖျၢၣ်အကျါ တဖျၢၣ်စ့ၢ်ကိးန့ၣ်လီၤ.

ဗုတၢ်ကံးယၢ်ဖါဂီၤ